

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™

ASEAN ထုတ်လုပ်ရေးကဏ္ဍမှာ အကျဘက်နွံထဲတွင် ဆက်လက် ရုန်းကန်နေခြင်း

အဓိက တွေ့ရှိချက်များ

အခြေအနေများမှာ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ခြင်း

ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ အသင့်အတင့် ကျဆင်းလာခဲ့ခြင်း

လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံးသို့ တက်လှမ်းလိုက်ခြင်း

ဒေတာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂-၂၆ ရက်များတွင် ရစဉ်အထိ

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) နောက်ဆုံး ဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အကျဘက် ဦးလှည့်မှုမှာ အောက်တိုဘာလတွင် ရှေ့ဆက်ခဲ့ပါသည်။ လုပ်ကိုင်မှု အခြေအနေများမှာ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာခဲ့သော်လည်း ကျဆင်းမှု နှုန်းမှာ တစ်လအတွင်း မသိမသာ အားပျော့လာခဲ့ပြီး ညင်သာခဲ့သည်။ နောက်ဆုံး ကျဆင်းမှုကို တွန်းပို့ခဲ့သည်မှာ ထုတ်လုပ်မှုရော အော်ဒါမှာယူမှု ပမာဏများပါ ရှေ့ဆက် ကျဆင်းခဲ့မှုဖြစ်ပြီး ကျဆင်းမှု နှုန်းမှာ မသိမသာ နည်းလာခဲ့ကာ ခြုံငုံပြောရလျှင် အသင့်အတင့် ရှိခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂-လ အတွက် ထုတ်လုပ်မှုနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲ ဖြစ်ပါသည်။ အမှန်စင်စစ်တွင် အကောင်းမြင်စိတ် အဆင့်အတန်းမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ပါသည်။

အောက်တိုဘာလတွင် အဓိကအကျဆုံး PMI အညွှန်းသည် ၄၈.၆ တွင် ရှိနေရာ စက်တင်ဘာလ၏ ၄၈.၃ ထက် မသိမသာ မြင့်သော်လည်း အရေးပါသည် ၅၀.၀ အမှတ်ထက် နိမ့်ကျနေပြီး အာဆီယံ ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ အသင့်အတင့် ဆုတ်ယုတ်မှုကို ညွှန်ပြနေသည်။

နိုင်ငံများအလိုက် ဆိုရလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတို့က လုပ်ကိုင်မှု အခြေအနေများ အောက်တိုဘာလတွင် ဆုတ်ယုတ်လာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။ အပြင်းထန်ဆုံး ကျဆင်းမှုကို အဓိကအကျဆုံး အညွှန်းက စီချိန်တင် အနိမ့်ဆုံး (၃၀.၆) သို့ ထိုးကျသွားပြီး ကဏ္ဍတွင်း အခြေအနေများ အရှိန်ရ ကျဆင်းလာနေကြောင်း အချက်ပြနေသည့် မြန်မာနိုင်ငံမှာ မှတ်တမ်းတင်ခဲ့ပါသည်။


ကျန်နိုင်ငံများကို လေ့လာကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံတွင် အခြေအနေများ ဒုတိယမြောက်လအဖြစ် ဆုတ်ယုတ်လာခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၄၇.၈) မှာ အသင့်အတင့် ကျဆင်းမှုကို ညွှန်ပြနေသော်လည်း စက်တင်ဘာလနှင့်စာလျှင် ညင်သာခဲ့ပါသည်။ မလေးရှားနိုင်ငံမှာမူ ပြောင်းပြန် ဖြစ်ခဲ့ပြီး ကျဆင်းမှုနှုန်း တိုးလာခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၈.၅) က ခြုံငုံပြောရလျှင် အခြေအနေများ အသင့်အတင့် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ဖိလစ်ပိုင်နိုင်ငံသည် အောက်တိုဘာလတွင် အဓိကအကျဆုံး PMI အညွှန်း ၅၀.၀ အမှတ် အောက်တွင် မှတ်တမ်းတင်ခဲ့သည့် နောက်တစ်နိုင်ငံ ဖြစ်ပါသည်။ စက်တင်ဘာလတွင် အဓိကအားဖြင့် တည်ငြိမ်နေခဲ့သည့် အခြေအနေများ၏ နောက်မှာ အဓိက အကျဆုံး အညွှန်း (၄၈.၅) သည် အရေးပါသည့် အမှတ် ၅၀.၀ အောက်သို့ ပြန်ထိုးကျသွားခြင်းက ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေများ အသစ်တဖန် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံကမူ ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမအကြိမ် တိုးတက်မှုကို မှတ်တမ်း တင်ခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၅၀.၈) မှာ တစ်နှစ်ခွဲအတွင်း အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း ကဏ္ဍ၏ အခြေအနေ အသင့်အတင့်မျှသာ

ဆက်ဖတ်ရန်...

အာဆီယံ ထုတ်လုပ်မှု PMI
ရာသီအလိုက် ညွှန်ကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖော်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"အောက်တိုဘာ ဒေတာက အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍထဲတွင် အကျဘက် ဦးလှည့်မှု ဆက်နေခြင်းကို မီးမောင်း ထိုးပြနေသည်။ စက်ရုံ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ဆက်လက် ကျဆင်းလာနေသည့် အကြားမှာ လုပ်ကိုင်မှု အခြေအနေများ ရှစ်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ပြီး ကျဆင်းမှု နှုန်းမှာ ယခင်လထက် မသိမသာ အားနည်းလာသည်။"

"ဤအတောအတွင်း ဝယ်ယူအား ပျော့လာပြီး ကုန်ထုတ်စွမ်းအား ဖိစီးမှုများ အားနည်းနေ၍ ကုမ္ပဏီများသည် လုပ်သား ဦးရေကို ဆက်ပြီး ဖြတ်တောက်လာကြရသည်။ အလုပ်နေရာ လျော့ချမှု နှုန်းမှာ ယခင်လနှင့်စာလျှင် အနည်းငယ် ပြောင်းလဲခဲ့ပြီး ခြုံငုံပြောရလျှင် ထင်ရှားပါသည်။"

"အောက်တိုဘာလတွင် တစ်ခုတည်းသော အပြုသဘော လက္ခဏာမှာ အနာဂတ် ကုန်ထုတ်လုပ်မှု အညွှန်း ဖြစ်ပြီး ၅၀.၀ အမှတ် အထက်တွင် ဆက်လက်ရှိနေခြင်းက လာမည့် ၁၂-လ အတွင်း ထုတ်လုပ်မှု တစ်ရပ်လုံးကို အကောင်းမြင်ကြောင်း အချက်ပြမှုဖြစ်သည်။ ထို့အပြင် အကောင်းမြင်စိတ် အဆင့်မှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့လျက် ကုမ္ပဏီများက ရေတိုကာလအတွင်း ပြန်လည် နာလန်ထူလာမည်ဟု ယုံကြည်ကြကြောင်း ထင်ရှားသည်။"

"သို့သော် ဒေတာက ထိုသို့ပြန်လည် နာလန်ထူလာနေကြောင်း လက္ခဏာများကို ပြသပေးရန် လိုနေသေးပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ချမှတ်လာနေရာမှာ ဒုတိယလှိုင်း လော့ဒေါင်းများက စီးပွားရေး ပြန်ဦးမော့လာမှုကို ကြန့်ကြာစေနိုင်ပါသည်။"

တိုးတက်လာမှုကို ထောက်ပြနေသည်။ ဤအတောအတွင်း ဝိသက်နစ်မှာ အောက်တိုဘာလတွင် ခိုင်မာသည့် တိုးတက်မှုကို မြင်ခဲ့ရပြီး အဓိကအကျဆုံး PMI အညွှန်း (၅၁.၈) က အသင့်အတင့် တိုးတက်မှုနှုန်းကို ပြသနေသည်။

နောက်ဆုံးအနေနှင့် စင်ကာပူသည် အောက်တိုဘာလတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှစပြီး ထုတ်လုပ်ရေး အခြေအနေများ ပထမအကြိမ် တိုးတက်လာခဲ့မှုကို မှတ်တမ်း တင်နိုင်ခဲ့သည်။ အဓိက အကျဆုံး အညွှန်း (၅၂.၀) က ထုတ်လုပ်မှု အသင့်အတင့် တိုးလာမှုကို ညွှန်ပြနေသည်။

မြို့ပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍထဲက အခြေအနေများမှာ အောက်တိုဘာလတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ရှေ့ဆက် ကျဆင်းလာခဲ့မှုမှာ အခြေအနေ တစ်ရပ်လုံး ဆုတ်ယုတ်လာမှုအတွက် အဓိက အကြောင်းရင်းများဖြစ်သည်။ သို့သော်လည်း ကျဆင်းမှု နှုန်းမှာ စက်တင်ဘာလတွင် မြင်ခဲ့ရသကဲ့သို့ မသိသာခဲ့ပါ။ ပြည်ပ တင်ပို့ရေး အော်ဒါ အသစ်များ တဟုန်ထိုး ကျဆင်းလာခဲ့သည်နှင့်အမျှ ပြည်ပတွင် ဝယ်လိုအား အားပျော့လာမှုမှာလည်း နောက်ကို ဆွဲနေသည့် အဓိက အချက်တစ်ချက်ဖြစ်သည်။

လက်ကျန် အလုပ်များ ထပ်မံ ကျဆင်းလာခဲ့၍ နောက်ဆုံး ဒေတာက ကုန်ထုတ်စွမ်းအားအပေါ် ဖိအားများ နည်းလာနေကြောင်း လက္ခဏာများကို ထပ်မံ မီးမောင်းထိုးပြလိုက်သည်။ သို့ဖြစ်၍ အလုပ်နေရာများ ဆက်လက် ဖြတ်တောက်ခံခဲ့ရပြီး လွန်ခဲ့သည့် လနှင့်စာလျှင် ဝန်ထမ်းဦးရေ လျော့ချစ်ရမှု အရှိန်မှာ အနည်းငယ်သာ ပြောင်းခဲ့ပြီး မြို့ပြောရလျှင် ပြင်းထန်ခဲ့ပါသည်။

ဖောက်သည်များဘက်မှ ဝယ်လိုအား ပျော့လာခဲ့၍ ကုမ္ပဏီများက အောက်တိုဘာလတွင် ၎င်းတို့၏ ဝယ်ယူမှုများကို လျော့ခဲ့ကြရသည်။ နောက်ဆုံး ကျဆင်းမှုမှာ ဖေဖော်ဝါရီလမှစပြီး အညင်သာဆုံး ဖြစ်ခဲ့သော်လည်း ခိုင်မာသည့် နှုန်းဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ပစ္စည်းများ အသွင်းရာတွင် အခက်အခဲများ ဆက်ရှိခဲ့ပြီး လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ စက်တင်ဘာလနှင့် စာလျှင် ပိုကြာလာခဲ့သည်။

ထုတ်လုပ်မှု စရိတ်များ စက်တင်ဘာလထက် အရှိန်ရ မြင့်တက်လာခဲ့ပြီး မြို့ပြောရလျှင် သိသာခဲ့သောကြောင့် အမြတ်အစွန်းများအတွက် ဖိအားပေးမှုတိုးလာခဲ့ပြီး ပျမ်းမျှရောင်းချမှုများမှာ ထပ်မံကျဆင်းလာခဲ့သည်။

အနာဂတ်ဆီကို မျှော်ကြည့်လျှင် အောက်တိုဘာလတွင် ကုမ္ပဏီများက လာမည့် တစ်နှစ်တွင်း ထုတ်လုပ်မှု တိုးလာမည်ဟု ယုံကြည်မြဲ ယုံကြည်နေကြသည်။ အကောင်းမြင်မှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့ပြီး စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် မသိသာ နှိမ်နေပါသည်။

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဝိသက်နစ် နိုင်ငံများမှ ထုတ်လုပ်သည့် ၂၀၁၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်တန်းဝယ်ယူရေး ဖန်တော့များထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် မြေပြောချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်မှုများ၏ ထပ်မံ ဝန်နှုန်း ၉၀% ကို ထုတ်လုပ် ပေးကြပါသည်။* မေးမြန်းရန် ခြေချယ်ခံရသူများကို GDP အား ထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအားအပေါ် ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် မြေပြောချက်များကို လစဉ် ဒုတိယ လထုတ်ပို့မှုမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြိုင်ဘက်' မြေပြောချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိဟု မြေပြောသည့်တို့၏ ရာခိုင်နှုန်း တစ်ထက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြို့ပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြုပြီး ၅၀ အောက် ဆိုပါက မြို့ပြောလျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား မျှန်လျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် မျှန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်မံတန်းဖိုမှ တွက်ယူပါသည်။*

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်တန်းဝယ်ယူရေးဖန်တော့များ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ဝါးမှတို့၏ မျှန်ဆတွက်ထားသည့် ပျမ်းမျှကိန်း ဖြစ်သည်- အော်ဒါအသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းအသွင်းသွင်းတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လှောင်ထားသည့် ထည့်တန်းများ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းအသွင်းသွင်းတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရသည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ဒေတာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်များတွင် စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး economics@ihsmarkit.com သို့ ဆက်သွယ်ပါ။


*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏာပိုင်ဆိုင်ရာ မူပိုင်ခွင့်များကို IHS Markit မှ မူပိုင်ခွင့်သည် သို့မဟုတ် လိုင်စင်ရထားသည်။ ပါရှိသည့် ဒေတာ တစ်စုတစ်ရပ်ကို မိတ္တူ ကူးယူခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့သည် ကန့်သတ်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မရှိသည့် အသုံးပြုမှုများကို IHS Markit ထံမှ ကြိုတင် သဘောတူညီချက် မရှိလျှင် တားမြစ်ထားသည်။ IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("ဒေတာ") အပေါ် အာမခံမှု မရှိပါ။ မှတ်တမ်းများ၊ ချွန်လုပ်မှုများ သို့မဟုတ် ကြိုတင်ပြောဆိုချက်များ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်သွယ်ချက် မည်သို့ပင် တာဝန်မရှိ။ တာဝန် သို့မဟုတ် ကာကွယ်ရေး မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မူ ဒေတာကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထူး မဆက်တစ် သို့မဟုတ် နောက်ဆက်တွဲနှစ်ခုမျှ များအတွက် IHS Markit အား အရေးဆို မရနိုင်။ IHS Markit သည် Market Economics Limited ၏ မှတ်ပုံတင်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်တစ်ရပ်ဖြစ်သည်။

ထုတ်လုပ်မှု PMI
အင်ဒိုနီးရှား / မလေးရှား / မြန်မာ / ဖိလစ်ပိုင်
စင်ကာပူ / ထိုင်း / ဝိသက်နစ်

ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

Lewis Cooper Economist IHS Markit T: +44 1491-461-019 lewis.cooper@ihsmarkit.com	Bernard Aw Principal Economist IHS Markit T: +65 6922 4226 bernard.aw@ihsmarkit.com
Katherine Smith Public Relations IHS Markit T: +1-781-301-9311 katherine.smith@ihsmarkit.com	

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အခိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ရယူပေးနိုင်ရန် နှစ်ပိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အဖိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြားကုမ္ပဏီများနှင့် ထုတ်ကုန်အမည်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏အမှတ်တံဆိပ်များဖြစ်နိုင်ပါသည်။ © 2020 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်မလိုလားပါက ကျေးဇူးပြု၍ katherine.smith@ihsmarkit.com သို့ E-Mail ပို့ပါ။ ကမ္ဘာတိုက်၏ သီးသန့်မူဝါဒကို ဖော်ပြချက်နှင့် ဤနေရာတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်တန်းဝယ်ယူရေးဖန်တော့များ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး ဖောင်ကြည့်လေ့လာချက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဖော်ထုတ်ချက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ရယူပေးကြည့်သူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုက်က ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

